

မရဏသာတိဘာဝနာ ဗျားများနည်း

သေခြင်း ၄-မျိုး

၁။ ရဟန္တာပုဂ္ဂိုလ်တို့၏ ရပ်နာမ်အစဉ် အကြွင်းမဲ့ပြတ်ခြင်း=သမုတ္တဒမရဏ၊ (သတ္တဝါအများနှင့်မဆိုင်၊ ရဟန္တာများနှင့်သာ သက်ဆိုင်သည်။)

၂။ ရပ်နာမ်သီရတို့၏ ဘင်ခဏနှင့်ဆိုင်သောပျက်ခြင်း=ခဏီကမရဏ၊ (ဥက္ကဖြင့်ဆင်ခြင်း၍ ထင်မြင်နိုင်ခဲသည်။)

၃။ သစ်ပင်သေသည်၊ သံသေသည်ဟူခေါ်ခြင်း=သမုတ္တမရဏ၊ (သံဝေါဖြစ်ဖွယ်ရာမဟုတ်)

၄။ တစ်ဘဝ၌ အကျိုးဝင်သော အသက်(စီဝိတိကြွေး)၏ အကြွင်းမဲ့ပြတ်စဲခြင်း=စီဝိတိနှိုးယုပ္ပန္တဒမရဏဟု သေခြင်း ၄-မျိုး ရှိသည်။

ထို ၄-မျိုးတွင် ရှေ့ ၃-မျိုးကို ဤမရဏသာတိဘာဝနာအရှုံး မလိုအပ်၊ လေးချမှောက် စီဝိတိနှိုးယုပ္ပန္တဒမရဏသာလျှင် သတ္တဝါအများနှင့်လည်းသက်ဆိုင်၊ ထင်လွယ်၊ မြင်လွယ်လည်းရှိ၊ သံဝေါဖြစ်ခြင်း၏အကြောင်းလည်းဟုတ်သောကြောင့် ဤမရဏသာတိဘာဝနာနှင့်သက်ဆိုင်သည်။

သေခြင်း နှစ်မျိုး

ကောင်းမှုကံကုန်ခြင်း၊ အသက်တမ်းကုန်ခြင်း၊ ထိနှစ်ပါးလုံးကုန်ခြင်းတို့ကြောင့် သေချိန်ကျသဖြင့် သေခြင်း=ကာလမရဏ၊ ကောင်းမှုကံကုန်ခြင်းစသည်တို့ကြောင့်မဟုတ်ဘဲ ရှေးဘဝကဖြစ်စေ၊ ယခုဘဝမှာဖြစ်စေ ပြုအပ်သော ဥပဇ္ဇိုဒကကံကြောင့် သေချိန်မကျမြို့သေခြင်း=အကာလမရဏ ဟု နှစ်မျိုးရှိသည်။ ထိနှစ်မျိုးလုံးသည် အထက်ဖော်ပြုပါ သေခြင်း ၄-မျိုးတွင် စီဝိတိနှိုးယုပ္ပန္တဒမရဏ၍ ပါဝင်သည်။ ဤစီဝိတိနှိုးယုပ္ပန္တဒမရဏ-သာတ္တဝါတို့၏ သေဆုံးခြင်းကို အဖန်ဖန်ဆင်ခြင် အောက်မေ့များများမှသည် မရဏသာတိဘာဝနာဖြစ်သည်။

နည်းလမ်းမှားယွင်းစွာ ဗျားခြင်း

ချစ်ခင်မြတ်နိုင်းသူ၏သေခြင်းကို အောက်မေ့များမှ သောကဖြစ်တတ်သည်။

မှန်းသူ(ရန်သူ)၏သေခြင်းကို အောက်မေ့များသည် ဝမ်းမြောက်ဝမ်းသာ ဖြစ်တတ်သည်။

မချစ်၊ မမှန်းသူ(မသိသူ)သူတို့၏သေခြင်းကို အောက်မေ့များသည် မိမိနှင့်မဆက်စပ်သဖြင့် ထိတ်လန်းမှုသံဝေါ မဖြစ်နိုင်။ ထို့ကြောင့် ယင်းပုဂ္ဂိုလ် ၃-ယောက်တို့၏သေခြင်းကို ဆင်ခြင်မှန်ည်းလမ်းသည် မှားယွင်းသည်။

နည်းမှုပ်ဆုံးမွှေးများခြင်း

မိမိ၏ သေခြင်းကို အောက်မေ့များသည် ထိတ်လန်းခြင်း ဖြစ်တတ်သည်။

ထို့ကြောင့် အသတ်ခံရသူ၊ အလိုလိုသေသာသူတို့၏ ရပ်ကလာပ်ကို ကြည့်ရှုပြီးဖြစ်စေ၊ ချမ်းသာသာသူ၊ ထင်ရှားကျော်ကြားသူတို့၏သေနေသောရပ်ကလာပ်ကို ကြည့်ရှုပြီးဖြစ်စေ အာရုံပြု၍ မိမိကိုယ်တိုင်သေနေဘိသက္ဗ္ဗားသို့၍ နှလုံးသွင်းလျက် ထိုသေနေသာမိမိ၏ခန္ဓာကိုယ်ကို ဘေးမှုရပ်ကြည့်နေသလို မြင်အောင်ကြည့်၍—

“ ငါသည် သေရှုံးမည်။

ငါသည် မှုချေသေရမည်။

ငါသည် သေဘို့ရာ အချိန်ကာလ အပိုင်းအမြားသာ လိုတော့သည်။

ငါ၏အသက်ရှင်မှုသည် သေခြင်းတရားနှင့် အဆုံးသတ်ရမည် ” ဟု သေခြင်းတရား၌ အမှတ်ရမှု-သတိ၊ ထိတ်လန်းမှု-သံဝေါနှင့် ဆင်ခြင်မှု-သမွှော်ညာက်တို့ကိုဖြစ်စေလျက် ဗျားများခြင်းသည်သာ နည်းမှန်၊ လမ်းမှန်ဖြစ်သည်။

မှတ်ချက်။ ။ မရဏသာတိဘာဝနာကို ဗျားများသောအခါ ဝမ်းနည်းမှုဆွေးမှု-သောက၊ ထိတ်မချမ်းသာမှု-ဒေါမနသာ၊ ကြောက်စွဲ့မှု၊ ထိတ်ဓာတ်ကျမှု-ဒေါသစသောတရားများ ဖြစ်လာလျှင် အကုသိုလ်တရားဖြစ်သည်။ မရဏသာတိဘာဝနာသည် အကုသိုလ်တရား မဟုတ်၊ သတိ၊ သံဝေါနှင့် သမွှော်ညာက်ပါသည့် ကုသိုလ်တရားသာဖြစ်သည်ကို သတိပြုရမည်။

သေခြင်းတရား၌ ထိတ်လန်းမှု-သံဝေါသည် ကြောက်လန်းမှု-ဒေါသမဟုတ်၊ မိမိသည် ပဋိသန္ဓာန္ဓာ ဘဝတစ်ခု ရလာလျှင် အိုဘေးတွေ့ကြုံရမည်၊ နာဘေးတွေ့ကြုံရမည်၊ နောက်ဆုံးတွင် သေဘေးနှင့် ဘဝတစ်ခုအဆုံးသတ်ရမည် ဟု ကြောက်စရာ ထိတ်လန်းစရာအနေအားဖြင့် ဆင်ခြင်သိမြင်သောညာက်သာဖြစ်သည်။

မရကသာတိဘဝနာဒအကျိုးဗျား

J

- မရဏသာတိဘဝနာကို အမြဲမပြတ ဆင်ခြင်သောပုဂ္ဂိုလ်သည်--
- ၁။ အမြဲမပြတနှင့်သွင်းသည်၏အစွမ်းဖြင့် စိတ်အထံဝါသနာရခြင်း၊
- ၂။ သေခြင်းလျင် အာရုံရှိသော အမှတ်ရမှု-သတိ ကောင်းစွာတည်ခြင်း၊
- ၃။ နိုဝင်ဘာရားများ ကင်းကွာခြင်း၊
- ၄။ ဓာတ်အကိုတိ၊ ထင်ရှားဖြစ်ပေါ်ခြင်း၊
- ၅။ သေခြင်းဟူသောအာရုံသောဘဏ်း ဖြစ်ခြင်းကြောင့်လည်းကောင်း၊ ထိတ်လန်းဖွယ် ဖြစ်ခြင်းကြောင့်လည်းကောင်း
အပွဲနာစျောန်ကို မရဘဲ၊ ဥပစာရဓာန်ကိုသာရခြင်း၊
- ၆။ အမြဲတမ်းမေ့လျှောမှုကင်းခြင်း(သတိမြဲခြင်း)
- ၇။ ဘဝအားလုံးကို ဌီးငွေးပြီး ထိုဘဝတွေမှ လွှတ်မြောက်လိုသော အမှတ်သညာကို ရရှိခြင်း၊
- ၈။ မကောင်းမှုကို ကဲ့ရဲ့တတ်ခြင်း(မကောင်းမှုကို အပြစ်မြင်ခြင်း)
- ၉။ ပစ္စည်းဥစ္စာများကို မသိမ့်း၊ မသိမ်းဆည်းလို့၊ ပစ္စည်းဥစ္စာတို့၏ တပ်မက်ကင်းပြီး ဝန်တိမှုမရှိခြင်း၊
- ၁၀။ မဖြော်သောအမှတ်သညာ(အနိစ္စသညာ)၏ အလေ့အကျင့်ရခြင်း၊
- ၁၁။ အနိစ္စသညာထင်မြင်လာသောအခါ ဒုက္ခသဘော၊ အနိစ္စသဘောတို့၊ ထင်ရှားခြင်း၊
- ၁၂။ သေခါနီးကာလွှာ မကြောက်မရှုံး၊ မတွေ့ဝေဘဲ နိမိတ်ကောင်းထင်ပြီး သေရခြင်း၊
- ၁၃။ မျက်မှုဗောက်ဘဝ၌ပင် နိဗ္ဗာန်ကို ရနိုင်ခြင်း၊
- ၁၄။ အကယ်၍ နိဗ္ဗာန်ကို မရလျင် နောက်ဘဝ၌ သုကတိဘဝသို့ ရောက်ရခြင်း၊
(ဝိသုဒ္ဓမား၊ ၁။ J၃၁။)